

16. Love

୧୮॥ ଶ୍ରୀକୃଣିଙ୍କାନ୍ତା
୧୯॥ ତାଙ୍କରିତିରେ ତାଙ୍କ

1 Corinthians 13:4-7 Love is patient, love is kind. It does not envy, it does not boast, it is not proud. It is not rude, it is not self-seeking, it is not easily angered, it keeps no record of wrongs. Love does not delight in evil but rejoices with the truth. It always protects, always trusts, always hopes, always perseveres.

ကောရိ ၏ သွေ့ဒစ္ဆေးမြတ်စွာ ၁၃။၄-၇ မေတ္တာသည်စိတ်ရည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်ရှိက်ပြိုင်ခြင်းမရှိဝါကြွားခြင်းမရှိမာန်မာန်မရှိ။ လျှောက်ပတ်စွာမကျင့်တတ်ကိုယ်အကျိုးကိုမရှာတတ်၊ ဖော်သအမျှက်မထွေက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

၁ ရေးရီခံ,ထူ ၁၃:၄-၅ တင်းရန့်မိတ်;တု,လမ်း၊ မီးလှုံယုံ,လှုံယာဝ်းဆလဲးတင်းရှိတ်းရျေးကူးကော်း။ တင်းရန့်မိတ်;တု,လမ်း ကမ်းမီးတင်းဘအောင်ဆုံးရောင်းနိုင်,ရခိုင်။ ကမ်းမီးတင်းဘအောင်ကုပ်,ဝါရ်းမူင်မောင်။ ကမ်းမီးလှုံမျှ,အကြုံချောင်သွင်။ ကမ်းရှိတ်းတင်းဘအောင်ကမ်းထုတ်,ကမ်းလီ။ ကမ်းရှုံဘသျုပ္ပါးပုံခေါ်းတူပိုင်ဆင်းရပ်,ရှုရှုံး။ တေားသုဇ္ဈားမုံးကမ်း,တင်းဘုံး။ ကမ်းတင်းဘုံး,ကမ်းဘုံးအနိုင်ပို့ခေါ်း။ ကမ်းသူ့ပျော်,အင်းလွင်းတင်းဘအောင်ကမ်း,တုံးလို့ရိုးအခေါ်။ တင်းရန့်မိတ်;တု,လမ်းသူ့ပျော်,အင်းသမ်းမျှ,တုံးကော်း။ ဓရှုံချောင်တုံးသော,ကော်း။ ယုံမ်းတုံးသော,ကော်း။ မှင်းထုံးမွှင်းထုံးတုံးတုံးသော,ကော်း။ ယို့ချောင်ခာမ်းတုံးသော,ကော်း။

Discussion: Definition of love

ရွှေးနွေးရန် = ချစ်ခြင်းမေတ္တာ၏ အနက်အလိပ်

ကခ်င်တေလဲးကုပ်,လာတ်; = ကခာဂ်;ကထိန်;ပပ,တာင်းရှုံမ်းတ်;တာ,

Galatians 5:22-23 But the fruit of the Spirit is love, joy, peace, patience, kindness, goodness, faithfulness, gentleness and self-control. Against such things there is no law.

ဂလာတိသိပ်ဒစာ ၅၂-၂၃ ပို့ဆောင် ပကဗောက်အကျိုးမှုကား၊ ချုပ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဖြိမ်သက်ခြင်း၊ စိတ်ရည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္ဓာစောင့်ခြင်း၊ နှီးညံ့သိမ်မွေ့ခြင်း၊ ကာမရာဏ်ချုပ်တည်းခြင်း၊ ပေတည်း၊ ထိုသို့သောအကျင့်ကိုအဘယ်တရားမှုမြှမှစ်တား။

თაင်းნაခေါ်ရှိတ်းရျေးလူး၊ თაင်းნაခေါ်မျာဠးလီ၊ თაင်းნაခေါ်ယူမဲ့မာတ်း၊ თაင်း
ნაခေါ်လုံးအိမ်သိမ်၊ ကူးကူးအိမ်၊ ချူးတ်မ်း၊ თაင်းნაခေါ်ချုံးထိုင်းလုံးတူပ်လဝ်းဂုဏ်၊
လိုင်းအခေါ်ကော်း၊ ပိုင်းရာပ်းတွေးနာခေါ်လျှော်ရေး၊ ကမ်းရာမ်းကမ်း၊ თာပ်းကမ်း၊ ဓရားခေါ်
თაင်းနမ်တော်းသျားလိုင်းအင်း၊ အခေါ်အခေါ်။

Discussion: Fruit of the Holy Spirit

ဆွေးနွေးရန် = ဝိယာဉ် ပကတိဇ်အကျိုးတပါးဖြစ်၏

ကခ်ကေလုံးကျပ်,လ၀တုံး = ဂိခ်ကျပ်းဝိလိုဂုံး,ပရတိမိုင်းခိုင်း;ကော်း။

Romans 12:9-10 Love must be sincere. Hate what is evil; cling to what is good. Be devoted to one another in brotherly love. Honor one another above yourselves.

ရောမထွက်အစာ ၁၂၃-၀၀ မေတ္တာစိတ်သည်လို့ဝှက်ခြင်းနှင့်ကင်းစေလေ့။ ဆိုးညစ်သော အမှုကိုစက်ဆပ်ရှုရှာကြလေ့။ ကောင်းမွန်သောအမှု၌မို့ဝဲဆည်းကပ်ကြလေ့။ ညီအစ်ကိုချစ်ခြင်းအရာမှာပကတိပေါက်ဘော်ကဲ့သို့တယောက်ကိုတယောက်စုံမက်ကြလေ့။ ချိုးမှမှုးခြင်းအရာ မှာ၊ သူတပါးကို ကိုယ်ထောက်ချိုးမြှောက်ကြလေ့။

၁၂၃ မ ၁၂၃-၁၀ တაင်းရှုရှုမိတ်; တူ, ထမ်း ဂာင်းလွတ်; တင်း တာင်းဘခံထိမ်, ဘခံ
မြပ်းကော်; လီရှင်းတာင်းဘခံရှုံးဘခံမို့န်; တူ။ ကပ်းကျမ်းတာင်းဘခံလီဘခံငဗ္ဗ်း
တူ။ ခန်းတာင်းဘခံပါးအစွင့်ရာခံရှုရှုရာခံအခေါ်မာတ်; ပီခံလူ့ဝိုင့်အင်, ကျေသေးပဟတို့သော
မလား ကျေအိုင်းမလား; ကျေအိုင်းကူမ်းပိုင်းဘခံတူ။ ယွင်းယော့်ပို့ခံးတာင်, ကျေလူ့ဝိုင့်သော
ယွင်းတုပ်လင်းဘုံး, အခေါ်တူ။

Discussion: Love must be sincere

အော်နှေးရန် = ချစ်ခြင်းမေတ္တာစိတ်သည် လိုပုဂ္ဂန်ခြင်းနှင့်ကင်း၏ (ဟန်ဆောင်မှုကင်း)

ଗାନ୍ଧି ଦେଲାଇଁ; ଗୁପ୍ତ, ଲୀଠା; = ତାରେ କାହାର ମାତ୍ରଟିକାରୀ, ଗାନ୍ଧି କାହାର ମାତ୍ରଟିକାରୀ, ଆଶେଷେ

၃၆။ မိုးတင်းကခံရတဲ့ ရှင်း။

Luke 10:27 He answered: “Love the Lord your God with all your heart and with all your soul and with all your strength and with all your mind; and Love your neighbor as yourself.”

ရှင်လုကာခရစ်ဝ် ၁၀။၂၇ ထိသူက၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နဲ့၊ အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချုပ်လေ့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချုပ်လေ့ဟု ပြန်လျောက်လေ၏။

የኋና ቅሮች ስም አልፎን, የኋና ጥሩን ሰውን እና, የኋና ስም አልፎን ማለያ ነው፡፤ የኋና ስም አልፎን ማለያ ነው፡፤ የኋና ስም አልፎን ማለያ ነው፡፤

Discussion: Love God, love neighbors

ແຜູ້:ຝູ້:ບົກ = ວຸງວະ:ຫລັດຫວັບມາມວຸງວະ: ກິ່ງຈຸດບັນຍີ||

ကိုယ်နင့်စပ်ဆိုင်သောသူကို ချို့ရမည်။

ကခ်င်တေလီးကုပ်,လေတိုး = တရားလီးရှင်းမြူးပို့ခိုင်လုပ်း။

တင်းလို့ရန့်ကျော်ခဲ့ပါသို့, မခဲ့ဘူး။

John 13:34-35 “A new command I give you: Love one another. As I have loved you, so you must love one another. By this all men will know that you are my disciples, if you love one another.”

Discussion: Love one another

အခြားနှင့်ရန် = အချင်းချင်း တယောက်ကိုတယောက် ချစ်ရမည်။

ଗାନ୍ଧି ଦେଲାଲ୍; ଗ୍ରଂ, ଲୀଟିଂ; = ଗୋପନୀୟ; ମଲା; ଗୋପନୀୟ; ଦେଲାଲ୍; ଗୁଣ୍ଡିଗାନ୍ଧି ॥

1 John 3:14-15 We know that we have passed from death to life, because we love our brothers. Anyone who does not love remains in death. Anyone who hates his brother is a murderer, and you know that no murderer has eternal life in him.

ရှင်ယောဟန်သိပါဒစာပဋ္ဌာန်စာတွင် ၃။၁၄-၁၅ ဘင်္ဂလိုက်ဘုရားသည် ညီအစ်ကိုချင်းတို့ကိုချစ်သော ကြောင့်သေခြင်းမှအသက်ရှင်ခြင်းသို့ကိုယ်ကူးမြောက်သည်ကိုကိုယ်သိရကြ၏၊မိမိသိအစ် ကိုကိုမချစ်သောသူသည်သေခြင်း၌တည်၏၊မိမိသိအစ်ကိုကိုမှန်းသောသူမည်သည်ကားလူ အသက်ကိုသတ်သောသူဖြစ်၏၊လူအသက်ကိုသတ်သောသူတစ်ယောက်၌မျထာဝရ အသက်မတည်သည်ကို သင်တို့သိကြ၏။

၁ ယုဝ်:ရှာခို, ၃:၁၄-၁၅ ရှိုးရှုလွင်;ဘခ် ရှိုးလှန့်သေဂျီ;တီးတောင်းတားဆလဲ၊ ခာမ်းစွဲ၊ ကူးကျီးတီးတောင်းဘခ်ဘသာရိုးလိပ်း စွဲပ်;ပိုပ်;ရှိုးရှုန့်ပီးရှုန့်အနွင့်ရှိုးအခွဲ့ ကော်။ ကော်ဘခ်ဘမ်း၊ ရှုန့်ပီးရှုန့်အနွင့်တူပ်ထပ်းရှုံး၊ အခွဲ့ ဓမ္မ၊ ယူ၊ ခြုံးတောင်းတား

၈၇။ ရော်ကခ်ကလင်းပါ; အစွင့်တူဝ်ကလို့ဂံ, အခေါ်ပြီခ်ကရော်ကခ်ကလို့ဂံသာ၏; ရူအေးတာ။
၈၈။ သူရှုံးလွှင်းကခ်ဝါး။ ကသာ၏; ထူး, ဝရျိုးကမ်း, ဓတ်, ကမ်း, မီးချိုးရော်ကခ်ကလို့ဂံသာ၏; ရူအေးတာ။

Discussion: Who hates his brother is a murderer

ష్టోఃష్టోఃరఫీ = చింపినైతాఠిగీగీభుఫీఃవోవ్యవస్తుల్ ల్యాతావగీగీ వాఠివోవ్యాప్రథితి॥
గాఞ్చితెల్లిఃగ్నుప్పి,లాట్యిః = గైక్కాఞ్చితాండ్యిఃప్రిఃఅణ్ణింద్యాండ్యిఃగ్రి,ఎాఞ్చి
ప్రిఅంగైక్కాఞ్చితాండ్యివాన్మిఃధ్వాణిఃత్వీగైక్కి॥

Matthew 5:43-48 You have heard that it was said, “Love your neighbor and hate your enemy.” But I tell you: Love your enemies and pray for those who persecute you, that you may be sons of your Father in heaven. He causes His sun to rise on the evil and the good, and sends rain on the righteous and the unrighteous. If you love those who love you, what reward will you get? Are not even the tax collectors doing that? And if you greet only your brothers, what are you doing more than others? Do not even pagans do that? Be perfect, therefore, as your heavenly Father is perfect.

ရှင်မသဲဆရစ်ဝင် ၅၃-၄၈ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လေ့။ ရန်သူကိုမျန်းလေ့
ဟူသောပညတ်စကားကိုသင်တို့ကြားရပြီး၊ ဝါပညတ်သည်ကားသင်တို့သည်ကောင်းကင်
ဘုံးဖို့တော်မူသော သင်တို့အဘ၏သားဖြစ်လိုသောင့်၊ သင်တို့၏ရန်သူတို့ကိုချစ်ကြ
လေ့။ သင်တို့ကိုမျန်းသောသူတို့အား ကောင်းကင်ဘုံးဖို့တော်မူသော
ကျေးဇူးပြုကြလေ့။ သင်တို့ကိုနှောင့်ရှုက်ညှဉ်းဆဲသောသူတို့အဘို့ဘုရားသခင်ကိုဆု
တောင်ကြလေ့။ အကြောင်း မူကား၊ ကောင်းကင်ဘုံး ရှိတော်မူသော သင်တို့အဘသည်၊
ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏
ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူတို့အပေါ်၌မိမိုးကိုရှာစေတော်မူ၏။ သင်တို့ကိုချစ်
သောသူတို့အားသာချစ်တုံးပြုလျှင်အဘယ်ကျေးဇူးတင်သနည်း၊ အခွန်ခံသူတို့ပင်ကြိုမျှ
လောက်ပြုကြသည်မဟုတ်လော့။ အဆွေအမျိုးတို့အားသာလောကဝတ်ပြုလျှင်အဘယ်သို့
ထူးမြတ်သနည်း။ ဥာသနာပလူတို့ပင်တို့အတူပြုကြသည်မဟုတ်လော့။ ထိုကြောင့်
ကောင်းကင်ဘုံးရှိတော်မူသောသင်တို့အဘသည်စုံလင်တော်မူသည်နည်းတူသင်တို့သည်
လည်း စုံလင်ခြင်းရှိကြလေ့။

ງුණ්ඩයාරි; මාත්‍රය; ඔය, ගුදු-දු වැළ්ඳීමේන් ලුද්; ගාන් පිංච්ඡායිං; ඉංචලා; තැං; ගුණ්ඩයාරි; මාත්‍රය; ඔය;

မူခ်စုတ်းကျေးအနိုင်ရှခ်းကခ်သို့စုံတော်၊ ရှခ်းကခ်ကမ်းသို့စုံတော်၊တင်းလားကျေး။
ပေါးသူရှရှုံးဆုံးကခ်ရှရှုံးသူအခွန်ရှရှုံးလို့င် တ်းလံးသူးလာပ်းကျေးသင်။ ဆုံးကျုံး
ကခ်ရှရှုံးခွဲခ်း၊တင်းလားအခွန်ရှရှုံးလို့င် တ်းမျှာတ်းတွေခ်းလို့င်ရှရှုံးခေါ်၊ရှုံး။ ရှခ်းသျေးသူးသင်။
ပုံးတင်းလာတ်းတော်၊ ရှရှုံးလို့င်ခံယူးကမ်းလွှု့င်ရှရှုံးရှေ့၊ရှုံး။ ရှရှုံးခံလဲးလို့င်ခေါ်၊ကခ် ပေါးသူ
ကခ်မီးယူး၊ကျေးခုံးရှုံးရှုံးရှေ့၊ခေါ် သူရေးရှုံးလံးလို့င်၊ခေါ် သူရေးရှုံးလံးလို့င်၊တူဗျာ။

Discussion: Love your enemy

ဆွေးနွေးရန် = သင်တို့၏ရန်သူတို့ကိုချုပ်ကြလော့။

ကခ်တော်းကျုံး၊လာတ်း = ရှရှုံးရှေ့၊သူးသူတူဗျာ။

1 Corinthians 13:1-3 If I speak in the tongues of men and of angels, but have not love, I am only a resounding gong or a clanging cymbal. If I have the gift of prophecy and can fathom all mysteries and all knowledge, and if I have a faith that can move mountains, but have not love, I am nothing. If I give all I possess to the poor and surrender my body to the flames, but have not love, I gain nothing.

ကောရိ ၏ ထိပိဒ္ဓဘာဝါဘာ ၁၃:၁-၃ ပါသည် လူဘာသာစကားကိုရှင်း
ကောင်းကင်တမန်ဘာသာစကားကိုရှင်း၊ပြောနိုင်သော်လည်းမေတ္တာမရှိလျှင်အသံမြှုပ်
သောတံ့ပိုးခရာကဲ့သို့ရှင်းတီးတံ့ကိုသာပေးတတ်သောလုပ်းကဲ့သို့ရှင်းဖြစ်၏။
ပရောဖက်ဥာဏ်ကိုပါရှုံး၊နက်နဲ့သောအရာရှိသမျှတို့နှင့်သိပုံးအတတ်အမျိုးမျိုးကိုတတ်
သော်ရှင်းတောင်များကိုရွှေ့နိုင်သောယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော်ရှင်း၊မေတ္တာမရှိ
လျှင်အချည်းနှီးသက်သက်ဖြစ်၏။သူတပါးကိုပါရွှေ့မွေးချုပ်လွှာရှိသမျှကိုစွန်းကြသည်သာ
မက၊ ကိုယ်ခန္ဓာကို မီးရှုံးစွဲခြင်းရှိ အပ်သော်လည်း၊ မေတ္တာမရှိလျှင် ပို့ အကျိုးမရှိ။
၁ ကျေးရှုံးခ်း၊ထူး ၁၃:၁-၃ ပို့သမ့် ရှင်တော်းရှာမ်း၏၊သူ့၊ရှခ်း ကိုရှိ၊တင်း
ဥုံးမ်းဟေး၊သျေး၊တမာခ်း၊ရှင်ရှုံး သေကျေးပေါးပေါ်ယင်းကမ်း၊မီးတာင်းရှုံးမို့တ်းတူဗျာ၊လို့င်၊
ပို့ခ်းလို့င်ခေါ်၊ရွှေ့ကျေးလခ်း ကိုရှိ၊တင်းလို့င်ခေါ်၊သို့င်၊ကခ်ကာင်းပခ်သိုင်ချော်
အခွန်ရှရှုံးကျေး။ ပို့သမ့်ရှင်လံးရှားခ်း၊ပရေားခွဲ့တ်းခဲ့လဲးမော်တော်းတာင်းကခ်လို့
ကခ်လမ်း၊ကျေးမီးတင်းသို့င်းတင်းလူ့င် ကိုရှိ၊တင်းကတာတ်းပို့င်၊ရှုံးလို့ရှုံးပို့င်၊ ပို့
သမ့် ရှင်မီးတာင်းယူ့မ်း၊မာတ်းရှုံးလံးရှု့ရှုံးပို့င်ကျော်လို့လွှာတ်းလံးလံးသေကျေး ပေါးရှင်
ယင်းကမ်း၊မီးတာင်းရှုံးမို့တ်းတူဗျာ၊လို့င်ပို့ခ်းလံးလားကမ်း၊ပွင့်၊လွင့်းကျေးသင်ကျေး။ ပို့သမ့်
ရှင်ကရှင်ရှုံးတူဗျာ၊ရှင်တင်းသို့င်းတင်းမူတ်းမေတ္တာခ်းယိုခ်မိုင်း၊ပခ်ခိုင်လို့င်းကခ်ယာရ်း
ဟောခ်းရှုံးကမ်း၊ကျေး ကာပ်းပခ်တူဗြိခိုင်းရှင်ရှုံးလံးတူတ်းနှီးပို့တ်းသေကျေး ပေါးယင်း
ကမ်း၊ပျေးတာင်းရှုံးမို့တ်းတူဗျာ၊လို့င် ရှင်တ်းကမ်း၊လံးကျော်းရှုံးသင်။

Discussion: Without love – all are nothing

ဆွေးနွေးရန် = ချုပ်ခြင်းမေတ္တာမပါလျှင်ဘာပြောပြောဘာလုပ်လုပ်ဘာပေးပေးအကျိုးမရှိ

ကခ်တော်းကျုံး၊လာတ်း = ပေါးကမ်းပျေးတာင်းရှုံးမို့တ်းတူဗျာ၊လို့င် လာတ်းသင်

ရှိတ်သင် ပခ်သင် သေကျုံး ကမ်းကျော်း